

ကျွန်မ၏ မိမိကိုယ် ကို စောင့်ရှောက်မှု မှတ်တမ်း



ကျွန်မကိုယ်ကျွန်မအား စောင့်ရှောက်ရန် စာအုပ်တစ်အုပ်


အကြောင်းအရာ

ဇာတ်လမ်း - သင့်ကိုယ်သင် ကြင်နာပါ။	04
လုပ်ဆောင်ချက် - ကျွန်မကိုယ်ကျွန်မ ဘယ်အရာကို နှစ်သက်ပါသလဲ။	05
ဇာတ်လမ်း - စင်ကာပူနိုင်ငံတွင် ရွှေ့ပြောင်းအိမ်အကူ အလုပ်သမား (MDW) အနေဖြင့် သင့်ရဲ့ရည်ရွယ်ချက်နဲ့ တာဝန်ဝတ္တရားတွေက ဘယ်အရာတွေ ဖြစ်သလဲ။	06
လုပ်ဆောင်ချက် - ကျွန်မအိပ်မက်၊ ကျွန်မအနာဂတ်	07
ဇာတ်လမ်း - သင့်ကိုယ်သင် စောင့်ရှောက်ခဲ့ပါသလား။	08
လုပ်ဆောင်ချက် - ကျွန်မ စိတ်ဖိစီး ဒါမှမဟုတ် စိတ်ပျက်နေတဲ့အခါ	09
ဇာတ်လမ်း - မကောင်းတဲ့ အတွေးများနဲ့ ခက်ခဲတဲ့ ခံစားချက်တွေကို သင်ဘယ်လို ကိုင်တွယ်နိုင်ပါသလဲ။	10
လုပ်ဆောင်ချက် - ကျွန်မရဲ့ ကျေးဇူးတရားလက်	11
ဇာတ်လမ်း - သင့်အလုပ်ရှင်နဲ့ သဘောထားချင်းမတိုက်ဆိုင်တဲ့အခါ သင် ဘာကို လုပ်ဆောင်နိုင်သလဲ။	12
လုပ်ဆောင်ချက် - ကျွန်မအလုပ်ရှင်နဲ့ ကျွန်မ အငြင်းပွားတဲ့အခါ ကျွန်မ ထိန်းချုပ်လို့ရနိုင်တဲ့ အရာတွေအပေါ်ကို အာရုံစိုက်ထားပါမယ်။	13
ဇာတ်လမ်း - သင့်ရဲ့သုံးစွဲမှုကို စီမံခန့်ခွဲဖို့ ဘာကြောင့် အရေးကြီးသလဲ။	14
လုပ်ဆောင်ချက် - ကျွန်မရဲ့ လစဉ် ဘတ်ဂျက် အစီအစဉ်	15
ဇာတ်လမ်း - သင့်ငွေကို စုဖို့ ဘာကြောင့် အရေးကြီးသလဲ။	16
လုပ်ဆောင်ချက် - ငွေစု အစီအစဉ်	17
ဇာတ်လမ်း - သင့်အလုပ်ရှင်နဲ့ သင့်မြတ်တဲ့ ဆက်ဆံရေးကို ဘယ်လို တည်ဆောက်သလဲ။	18
လုပ်ဆောင်ချက် - ကျေးဇူးတင်ကြောင်း မှတ်ချက်စာ	19
ဇာတ်လမ်း - လိုအပ်နေတဲ့ မိတ်ဆွေတစ်ဦးကို သင် ဘယ်လို ကူညီနိုင်မလဲ။	20
လုပ်ဆောင်ချက် - ကျွန်မမိတ်ဆွေအတွက် ကျွန်မ စောင့်ရှောက်နိုင်တဲ့ နည်းလမ်းများ	21
ဇာတ်လမ်း - သင်ဟာ သင့်အလုပ်ရှင်နဲ့ ကောင်းကောင်း ပြောဆိုဆက်ဆံပါသလား။	22
လုပ်ဆောင်ချက် - သင့်အလုပ်ရှင်နဲ့ စကားစတင်ပြောဆိုရန် အကြံပြုချက်များ	23
ရရှိနိုင်သော ကူညီပံ့ပိုးရေး အုပ်စုများနှင့် အကူအညီပေးဖုန်းလိုင်း	24



သင့်ကိုယ်သင် ကြင်နာပါ။

သင့်ကိုယ်သင် ကြင်နာ၍ စောင့်ရှောက်ပါ။ သင်အကောင်းဆုံး ကြိုးစားခဲ့ပြီးရင် သင့်အမှားတွေကနေ သင်ယူပါ။ သင်လိုအပ်တဲ့အခါ အကူအညီ တောင်းပါ။



ကျွန်မကိုယ်ကျွန်မ ချစ်တဲ့အရာ

အောက်တွင် ရေးပါ။



ကျွန်မနဲ့ ပတ်သက်ပြီး
ရယ်စရာကောင်းတဲ့ အရာတစ်ခု

ကျွန်မ တော်တဲ့ အရာသုံးခု

ကျွန်မနဲ့ ပတ်သက်ပြီး
ဂုဏ်ယူရတဲ့ အရာနှစ်ခု

ကျွန်မကိုယ်ကျွန်မ သရုပ်ဖော်ဖို့
စကားလေးလုံး



စင်ကာပူနိုင်ငံတွင် MDW တစ်ဦးအနေဖြင့် သင့်ရဲ့ ရည်ရွယ်ချက်နှင့် တာဝန် ဝတ္တရားမှာ မည်သည့်ဖြစ် သနည်း။



ရွှေ့ပြောင်းအိမ်အကူ အလုပ်သမားတစ်ဦးအနေနဲ့ မိသားစုဝင်များ နဲ့ အိမ်သူအိမ်သားများကို စောင့်ရှောက်ဖို့ သင့်ရဲ့အလုပ်ရှင်က သင့် ဆီမှာ အပ်ထားပါတယ်။ ကောင်းကောင်း လုပ်ဆောင်ဖို့ စွမ်းရည် အသစ်တွေ သင်ယူလေ့လာဖို့ စိတ်ရှည်ပြီး ပွင့်လင်းပါ။ သင့်အနေနဲ့ မသေချာရင် မေးမြန်းပါ။ သင်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် သင့်အလုပ်ကို ဂုဏ်ယူလိုက်ပါ။



Mimik နှင့်ကို ငါ့သူငယ်ချင်းအသစ် Sona နဲ့ မိတ်ဆက်ပေးမယ်။ ငါ့အိမ်နီးချင်း အိမ်အကူအသစ်လေ

ဟိုင်း Sona တွေ့ရတာ ဝမ်းသာပါတယ်။ အခုထိ နင်ဘယ်လို နေသားကျပြီလဲ။

ဟိုင်း Mimik ရေ ငါ့မိသားစုကို အရမ်းလွမ်းတာပဲ။ အိမ်နဲ့ဝေးတာ ဒါပထမဆုံးပဲ။

Sona ရေ ဒါဟာ နှင့်အတွက် ခက်ခဲပါ။ ငါတော့ အိမ်လွမ်းလာတဲ့အခါတိုင်း စင်ကာပူမှာ အလုပ်လာလုပ်ရတဲ့ ရည်ရွယ်ချက်ကို ကိုယ့်ကိုယ်ကိုယ် သတိပေးဖြစ်တယ်။

ငါဒီကို ရောက်လာခဲ့တာ ငါ့ကလေးတွေရဲ့ ကျောင်းလခပေးဖို့ ငွေပိုရှာနိုင်အောင်လို့ပါ

Sona ရေ ငါလည်း ငါ့မိသားစုကို လွမ်းတာပဲ။ ဒါပေမဲ့ ငါ့မိသားစုအတွက် အိမ်တစ်လုံး ဆောက်ဖို့ ဒီမှာနေပြီး ပိုက်ဆံ အလုံအလောက် ရှာချင်လို့ ငါကတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းတာတွေနဲ့ အားပေးပါတယ်။

ငါ Ah Boy ကို စောင့်ရှောက်ပြီး အိမ်ကို သန့်ရှင်းသပ်ရပ်နေအောင် ထားတယ်။ ငါ့ရဲ့ အိမ်ရှင်အစ်မက ငါ့ကို ယုံတယ်။ ငါတို့အချင်းချင်း ဆက်ဆံရေးက အရမ်းကောင်းပါတယ်။

ကျေးဇူးတင်ပါတယ်။ ငါ့ကလေးတွေအတွက် ပိုကောင်းတဲ့ အနာဂတ် ပေးနိုင်အောင်လို့ အလုပ်ကြိုးစားဖို့ ငါ့ကိုယ်ငါ အမြဲတမ်း သတိပေးနေမယ်။

ကျွန်မရည်မှန်းချက်၊ ကျွန်မအနာဂတ်

ကျွန်မရဲ့ပန်းတိုင်ကို ရည်မှန်းချက်များနဲ့ ရောက်နိုင်ပါတယ်။

အောက်မှာ ပုံတစ်ပုံ ရေး၊ ဆွဲပါ သို့မဟုတ် ကပ်ပါ။

ဒီမှာ အလုပ်လာလုပ်ရတဲ့ ကျွန်မရဲ့
ရည်ရွယ်ချက်က ဘာလဲ။

ဥပမာ- ကျွန်မမိသားစုအတွက် ပိုကောင်းတဲ့ ဘဝတစ်ခု ပေးရန် ငွေရှာဖို့

ကျွန်မမိသားစုနဲ့ ချစ်ခင်ရသူတွေရဲ့
နာမည်တွေ-

ကျွန်မ အိမ်ပြန်ချိန်မှာ ဘယ်ပန်းတိုင်တွေကို
ဖြစ်မြောက်ဖို့ မျှော်လင့်သလဲ။

ဥပမာ- အိမ်ပိုင်ဖို့၊ ကိုယ်ပိုင်စီးပွားရေး စတင်ဖို့၊ ကျွန်မရဲ့ ကလေးတွေ ပညာရေး
အတွက် ငွေပေးဖို့

ပန်းတိုင်များရောက်ရှိခြင်းဟာကျွန်မ
ကို ခံစားရစေမှာက -

ကျွန်မရဲ့ ပန်းတိုင်တွေကို ဘယ်လို
ရောက်ရှိနိုင်မလဲ။

၁။ ကျွန်မ _____ အထိ _____ (နှစ်အရေအတွက်) နှစ်မှာ
_____ (ငွေပမာဏ) \$ စုပါမယ်။

၂။ ကျွန်မရဲ့ ကိုယ်ပိုင်လုပ်ငန်း စတင်ဖို့ ကျွမ်းကျင်မှု/အသိပညာ ရရှိဖို့
_____ မှာ သင်တန်း တက်ပါမယ်။

၃။ လုပ်ငန်း ဘယ်လိုစတင်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ပိုသိရှိဖို့ ကျွမ်းကျင်
တဲ့ _____ (ပုဂ္ဂိုလ်) တစ်ဦးနဲ့ ဆွေးနွေးပြောဆိုပါမယ်။

အောက်ပါတို့ကို လုပ်ဆောင်ခြင်း
ဖြင့်လည်း ကျွန်မရဲ့ ပန်းတိုင်တွေကို
ရောက်ရှိနိုင်ပါတယ်။

သင့်ကိုယ်သင် ဘယ်လို စောင့်ရှောက် နေခဲ့သလဲ။

သင်ဟာ အလွယ်တကူ စိတ်ဓာတ်ကျပြီး ပင်ပန်းတတ်
သလား ဒါမှမဟုတ် စားချင်စိတ် ပျောက်ဆုံးတတ်သလား
။ ဒါတွေဟာ စိတ်ဖိစီးမှုရဲ့ လက္ခဏာရပ်တွေပါ။ ပြဿနာ
တွေက သင့်ကို လွှမ်းမိုးနေရင် ဒါမှမဟုတ် ပြဿနာတွေ
နဲ့ ကြုံတွေ့ရရင် တစ်ယောက်ယောက်ကို ပြောပြပါ။ ဒီလို
ပြောပြတာဟာ နေလို့ ပိုကောင်းသွားပါလိမ့်မယ်။



ကျွန်မ စိတ်ဖိစီးတဲ့အခါ ဒါမှမဟုတ် စိတ်ပျက် နေတဲ့အခါ



ကျွန်မ အောက်ပါတို့နဲ့ ပြောဆိုနိုင်ပါတယ်။

၁။ ကျွန်မ သူငယ်ချင်း (နာမည်) -----

၂။ ကျွန်မအလုပ်ရှင်

၃။ အစိုးရနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီ ဖုန်းဆက်နိုင်ပါတယ်။

ကျွန်မကိုယ်ကိုယ် အောက်ပါတို့ကို ပြောနိုင်ပါတယ်။

၁။ အကူအညီတောင်းဖို့

၂။ ဒါဟာ ခက်ခဲပေမဲ့ ကျွန်မကလည်း ကြံ့ခိုင်ပါတယ်။

၃။ ကျွန်မရဲ့ စိတ်ခံစားချက်တွေနဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်တဲ့အပေါ် အာရုံစိုက်ပါမယ်။


၄. -----

၅. -----

စိတ်ဖိစီးမှု လျော့နည်းလာအောင် ဒီလေ့ကျင့်ခန်းတွေကို လုပ်ကြည့်နိုင်ပါတယ်။

<p>အသက်ပြင်းပြင်း၅ ကြိမ် ရှူပါ။</p> 	<p>လက်သီးဆုပ် ပြီး ဖြေလျှော့ပါ။</p> 
--	--

ခံစားမှုများ ဝင်ရောက်လာပြီး ပျောက်ပျက်သွားနိုင်ပါတယ်



ကျွန်မ ခေတ္တရပ်ပြီး ဒါတွေကို လုပ်ဆောင်နိုင်ပါတယ်။

သီချင်းညည်းပါတယ်။



ကျွန်မအကြိုက်ဆုံး သီချင်း အမည် - -----

သူငယ်ချင်းကို ဖက်ပါတယ်။



ကျွန်မ အခင်ဆုံး သူငယ်ချင်း အမည် - -----

အေးမြသွားအောင် ကျွန်မမျက်နှာကို ရေဖြန်းပါတယ်။



အောက်ပါတို့ ပြုလုပ်ခြင်းဖြင့် ချိတ်ဆက်နိုင်ပါတယ်။



ကျွန်မမိသားစု ဓာတ်ပုံများကို ကြည့်ခြင်း

ကျွန်မရဲ့ အတွေးများကို ချရေးနိုင်ပါတယ်။



ကျွန်မခံစားရတဲ့ ပုံစံကို ပုံဆွဲနိုင်ပါတယ်။



မကောင်းတဲ့ အတွေးတွေနဲ့ ခက်ခဲတဲ့ ခံစားမှုတွေကို သင်ဘယ်လို ကိုင်တွယ်နိုင်သလဲ။

သင်ဟာ ပြဿနာတွေ ရင်ဆိုင်နေရပြီး မကောင်းတဲ့ အတွေးတွေ ရှိနေပါသလား။ အကောင်းမြင်ပြီး ပြန်အာရုံစိုက်နိုင်အောင် အဲဒီခံစားချက်တွေကို သင်ဘယ်လို ကျော်လွှားနိုင်မလဲဆိုတာ အဖြေရှာပါ။



Mimik ရေ နင်ငါပြောတာကို နားမထောင်နေဘူး။ ဘာဖြစ်နေတာလဲ။

ငါ့ရဲ့ အသက်အရွယ်ကြီးရင့်နေတဲ့ မိဘတွေ နေမကောင်းကြဘူး။ သူတို့ကို ထပ်မတွေ့ရတော့မှာကို စိတ်ဖိစီးပြီး စိုးရိမ်နေမိတယ်။

အဲဒါက ငါ့အလုပ်ကို ထိခိုက်နေတယ်။

Mimik ငါစိတ်ဖိစီးတဲ့အခါ အသက်ရှူလေ့ကျင့်ခန်းကိုလေ့ကျင့်တယ်။ အဲဒီလိုလုပ်တာ ငါစိတ်တည်ငြိမ်တယ်။

1 ဖြည်းဖြည်းနဲ့ ပြင်းပြင်းအသက်ရှူသွင်းပါ။

2 ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပါ။

3 ဒီလေ့ကျင့်ခန်းကို ၅ ကြိမ် လုပ်ပါ။

ကျွန်မမိသားစု

ကျွန်မကျေးဇူးတင်ရမယ့် အရာတွေကိုလည်း ကျွန်မကိုယ်ကျွန်မ သတိပေးရပါမယ်။ ဒါဟာ ကျွန်မရဲ့ မကောင်းတဲ့ ခံစားမှုတွေကို ကျော်လွှားနိုင်အောင်နဲ့ ကျွန်မအလုပ်မှာ ပြန်ပြီး အာရုံစိုက်နိုင်လာအောင် အထောက်အကူပေးပါတယ်။

ကျေးဇူးတင်ပါတယ်။ Anna ငါ့နေလို့ကောင်းသွားအောင် အဲဒီလေ့ကျင့်ခန်းတွေ လုပ်ကြည့်လိုက်ပါမယ်။

ကျွန်မရဲ့ ကျေးဇူးတရားလက်

သင့်ဘဝမှာ သင်ကျေးဇူးတင်ရတဲ့ အရာတွေကို ရေတွက်ဖို့ လက်ချောင်းတွေကို အသုံးပြုပါ။

စာရေးခြင်း၊ ပုံဆွဲခြင်း၊ အရောင်ခြယ်ခြင်းဖြင့် သူတို့ကို သင်က ဘာကြောင့် ကျေးဇူးတင်ရသလဲဆို တာ သရုပ်ဖော်ပါ။

ကျွန်မဘဝမှာ ကျေးဇူးတင်ရတဲ့ အရာတစ်ခု

ကျွန်မကို ပျော်ရွှင်စေခဲ့တဲ့ အရာတစ်ခု

ကျွန်မဘဝမှာ ကျေးဇူးတင်ရတဲ့ လူတစ်ယောက်

ကျွန်မကို ပြုံးစေတဲ့ တစ်စုံတစ်ခု (သို့မဟုတ် တစ်စုံတစ်ယောက်)

ကျွန်မကို ပျော်ရွှင်စေတဲ့ နေရာတစ်နေရာ

သင့်အလုပ်ရှင်နဲ့ သဘောမတူတဲ့အခါ သင် ဘာကို လုပ်ဆောင် နိုင်သလဲ။

သင့်အလုပ်ရှင်ရဲ့ ညွှန်ကြားချက်တွေကို သင်စိတ်ပျက်
ဖူးသလား ဒါမှမဟုတ် ဒေါသထွက်ဖူးသလား။ သင့်
အလုပ်ရှင် ပြောတဲ့အရာကို ဒါမှမဟုတ် လုပ်တဲ့အရာ
ကို သင်ထိန်းချုပ်လို့ မရနိုင်ချိန်မှာ သင်ခံစားရတဲ့ ပုံစံနဲ့
တုံ့ပြန်တဲ့ပုံစံကို သင်ထိန်းချုပ်နိုင်ပါတယ်။ ပြဿနာကို
ဖြေရှင်းဖို့ သင့်အလုပ်ရှင်ကို ယဉ်ယဉ်ကျေးကျေး ပြော
လိုက်ပါ။



Mimik ရေ နှင့်ကြည့်ရတာ
မပျော်သလိုပဲ။ ဘာဖြစ်လို့လဲ။

အစ်မက Ah Gong ကို ထိန်းဖို့ ငါနားရက်ကို ပြောင်းခိုင်းခဲ့
တယ်။ ဒါပေမဲ့ လာမယ့် တနင်္ဂနွေနေ့ကျရင် ငါ့သူငယ်ချင်း
တွေနဲ့ တွေ့ဖို့ ငါက စီစဉ်ပြီးသား ဖြစ်နေပြီ။

နင် သူ့ကို ရှင်းပြဖို့
ကြိုးစားခဲ့သလား။

ဟင့်အင်း ငါဒေါသထွက်ပြီး
စောစောစီးစီး မပြောတဲ့အတွက်
သူနဲ့ စကားများခဲ့တယ်။

သင်ဒေါသထွက်တဲ့အခါ
ခဏရပ်ပြီး အသက်ပြင်း
ပြင်း ရှူပါ။


နင်အိမ်ရှင်အစ်မနဲ့ စကားများတာက
အခြေအနေတွေကို ပိုဆိုးစေတာပဲ ရှိလိမ့်
မယ်။ သူ့ကို ယဉ်ယဉ်ကျေးကျေး ပြောပြီး
နင်အခြေအနေကို ရှင်းပြလိုက်ပါ။

နင်ပြောတာ မှန်ပါတယ်
။ နင်ပြောတဲ့အကြံကို ငါ
လိုက်လုပ်မယ်။

အစ်မ ကျွန်မ ဒေါသထိန်းနိုင်ခဲ့
တာ တောင်းပန်ပါတယ်။ ကျွန်မ
သူငယ်ချင်းတွေနဲ့ တနင်္ဂနွေနေ့
မှာ စီစဉ်ထားတာရှိပါတယ်။

ကျွန်မရဲ့ အလုပ်ရှင်နဲ့ အငြင်းပွားတဲ့အခါ ကျွန်မ ထိန်းချုပ်နိုင်တဲ့ အရာတွေအပေါ် အာရုံစိုက်ပါမယ်။

ကျွန်မရဲ့ စိတ်သဘောထား



ကျွန်မကိုယ်ကျွန်မ
စောင့်ရှောက်ခြင်း



ကျွန်မရဲ့ အားထုတ်ကြိုးပမ်းမှု

ကျွန်မ ထိန်းချုပ်နိုင်တဲ့ အရာများ စက်ဝိုင်းများတွင် အရောင်ခြယ်ပါ။




အကူအညီတောင်းခြင်း



ကျွန်မ၏အမှားများမှ သင်ယူ
လေ့လာခြင်း

ကြင်နာခြင်း



ကျွန်မ မထိန်းချုပ်နိုင်တဲ့ အရာများ စက်ဝိုင်းများအတွင်း စာရေးပါ သို့မဟုတ် ပုံဆွဲပါ။

ကျွန်မလုပ်ရတဲ့
အိမ်မှုကိစ္စများ

ကျွန်မရဲ့ အိမ်ရှင်အစ်မ
ပြောသည့်စကားများ

အခြားသူများ ထင်
သည့်အရာ

အရင်က အမှားများ

သင့်ရဲ့အသုံးအစွဲကို စီမံခန့်ခွဲဖို့ ဘာကြောင့် အရေးကြီးသလဲ။

သင်ဟာ ငွေတွေ အများကြီး သုံးစွဲနေသလား။ ငွေစုအစီအစဉ် ရေးဆွဲပြီး သင်လိုအပ်တာနဲ့ တတ်နိုင်တဲ့ အရာတွေအပေါ်မှာပဲ သုံးစွဲပါ။



Ana ငါ့ကို ပိုက်ဆံနည်းနည်း ချေးနိုင်မလား။

Mimik နင် ဘာအတွက် အသုံးလိုလို့လဲ။

ငါ့မိသားစုအတွက် လက်ဆောင် ဝယ်ပေးဖို့ ဒီလ လစာ သုံးလိုက်တယ်။ မနက်ဖြန် ငါ့နားရက်အတွက် ပိုက်ဆံမရှိတော့ဘူး။

Mimik အသုံးမလွန်အောင်လို့ လတိုင်း ဘတ်ဂျက်တစ်ခု လုပ်သင့်တယ်။

ဘတ်ဂျက်က ငါ့ကို ဘယ်လိုအကူအညီပေးနိုင်လို့လဲ။

Monthly Expenses	
	\$250

ဘတ်ဂျက်က ဘယ်လောက်စုမယ်၊ ဘယ်လောက်သုံးမယ်ဆိုတာ လုပ်ဖို့ နင့်ကို အထောက်အကူပေးတယ်။ ဥပမာ ငွေစုဖို့ ပုံသေပမာဏတစ်ခု ဘေးဖယ်ထားပြီးရင် ကျန်တဲ့ငွေကို နင်သုံးလို့ရတယ်။

ကျွန်မ၏ လစာ - လစာအကြွေး - စုငွေ = အိမ်ပို့ရမယ့် ပမာဏ

သုံးဖို့ ငွေအလုံအလောက် မရှိရင်ရော

Mimik တစ်ကိုယ်ရေ သန့်စင်ရေးပစ္စည်းတွေလိုမျိုး နင်လိုအပ်တဲ့ အရာတွေအတွက်ပဲ သုံးလေ။ လက်ဝတ်ရတနာတွေလို နင်လိုချင်တဲ့ အရာတွေကို လျှော့ချပစ်ပါ။

လိုချင်သည်များ လိုအပ်သည်များ

လစဉ်ဘတ်ဂျက်		
Income	Personal	Health
—	—	—
Expenses	Savings	Transport
Clothes	—	—

ကျွန်မရဲ့ အသုံးစရိတ်ကို စပြီး ခြေရာခံပြီး အကျိုးရှိရှိ သုံးစွဲပါမယ်။

သင့်ငွေကို စု ဖို့ ဘာကြောင့် အရေးကြီးသလဲ။



သင်ပင်ပင်ပန်းပန်း ရှာထားရတဲ့ ငွေတွေကို စုဖို့ အရေးကြီးပါတယ်။ ဒါမှသာ သင့်မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့နိုင်ပြီး သင်အိမ်ပြန်သွားတဲ့အခါ ပိုကောင်းတဲ့ ဘဝကို ဦးဆောင်သွားနိုင်မှာပါ။ နည်းနည်းကနေ စနိုင်ပြီး သင့်စုငွေ ပိုများအောင် ပုံမှန် စုပါ။ တစ်ရက် \$2 စုရင် တစ်နှစ်နေတဲ့အခါ \$700 ဖြစ်လာပါမယ်။



Ana ဒီအင်္ကျီလေး ငါနဲ့ ကြည့်ကောင်းတယ် ထင်လား။

Mimik ရေ နင်ပင်ပင်ပန်းပန်း ရှာထားရတဲ့ ပိုက်ဆံကို နောက်ထပ်အင်္ကျီတစ်ထည် ဝယ်ဖို့ မဖြုန်းလိုက်နဲ့။ အဲဒီပိုက်ဆံကို စုထားလိုက်ပါလား။

နင်ပြောတာ မှန်တယ်။ ငါ အင်္ကျီ မလိုအပ်ဘူး။ ဒါပေမဲ့ ငါက ဘာလို့ ငွေစုရမှာလဲ။

Mimik နင်စပြီး စုသင့်တယ်။ ဒါမှ နောင်တစ်ချိန် နင်အိမ်ပြန်သွားတဲ့အခါ နောက်ထပ်ငွေတွေ နှင့်မှာ ရှိမယ်။ နှင့်ရဲ့ပန်းတိုင် ရအောင် ငွေစုပါ။

အဲဒါကြောင့် နှင့် ပိုက်ဆံစုဖို့ လိုအပ်တယ်။ တစ်ရက် \$2 တည်းနဲ့ တစ်နှစ်ဆိုရင် \$700 ကျော် ရနိုင်တယ်။ ငါအိမ်ပြန်သွားရင် လုပ်ငန်းအသေးလေးတစ်ခု စဖို့ ငါ့ထူးတဲ့ ငွေတွေကို သုံးမယ်။

အင်း ... ငါ့လစဉ်အကြွေးတွေ ဆပ်ပြီးသွားရင် ငါ့မှာ ပိုက်ဆံများများစားစား မကျန်တော့ဘူး။

အဲဒါကြောင့် နှင့် ပိုက်ဆံစုဖို့ လိုအပ်တယ်။ တစ်ရက် \$2 တည်းနဲ့ တစ်နှစ်ဆိုရင် \$700 ကျော် ရနိုင်တယ်။ ငါအိမ်ပြန်သွားရင် လုပ်ငန်းအသေးလေးတစ်ခု စဖို့ ငါ့ထူးတဲ့ ငွေတွေကို သုံးမယ်။

ငါ့ရဲ့ကိုယ်ပိုင် အနာဂတ်အတွက် ငါစပြီး ငွေစုရမယ်။

ငွေစု အစီအစဉ်



ခုနှစ် -----

လတိုင်း ဘယ်လောက် စုဖို့ စီစဉ်ထားတယ်ဆိုတာ ချရေးပါ။ ပြီးတော့ သင့်ရဲ့ ငွေစု ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။

လစဉ် ငွေစု ပန်းတိုင်များ

... အထိ ငွေစုပါမယ်။

သင့်ရဲ့ စုဆောင်းငွေများ ကို ခြေရာခံပါ။

လစဉ် သင်စုဆောင်းခဲ့တဲ့ ပမာဏကို အကွက်များတွင် မှတ်တမ်းတင်ပါ။ သင့်ရဲ့ လစဉ် ပန်းတိုင်တွေ ရရှိဖို့ စုဆောင်း တာ လုံလောက်ပါသလား။

ဇန်နဝါရီလ	ဖေဖော်ဝါရီလ	မတ်လ
ဧပြီလ	မေလ	ဇွန်လ
ဇူလိုင်လ	ဩဂုတ်လ	စက်တင်ဘာလ
အောက်တိုဘာလ	နိုဝင်ဘာလ	ဒီဇင်ဘာလ

တစ်နှစ်တာအတွက် ကျွန်မ \$ ----- စုဆောင်းခဲ့ပါတယ်။

သင့်အလုပ်ရှင်နဲ့ သင့်မြတ်တဲ့ ဆက်ဆံ ရေးကို ဘယ်လို တည်ဆောက်သလဲ။

သင့်အလုပ်ရှင်နဲ့ သင့်မြတ်တဲ့ အလုပ်ဆက်ဆံရေး တည်ဆောက်တာဟာ အရေးကြီးပါတယ်။ သင့်အလုပ်ရှင် ရဲ့ နှစ်သက်တာတွေကို နားလည်ပြီး မိသားစုရဲ့ ပုံမှန် လုပ်ဆောင်မှုတွေနဲ့ အလေ့အကျင့်တွေကို အသားကျ အောင် နေပါ။ သင့်အလုပ်ရှင်က ပေးတဲ့ ညွှန်ကြားချက် တွေကို မသေချာရင် အမြဲတမ်း မေးပါ။ ရိုးသားပြီး အလုပ် ကြိုးစားပါ။ ပိုကောင်းမွန် ပျော်ရွှင်တဲ့ အလုပ်အကိုင် အတွေ့အကြုံ ရရှိဖို့ ဒီအကြံပြုချက်တွေကို လိုက်နာပါ။



Mimik ရေ နှင့်ရဲ့အိမ်ရှင်အစ်မနဲ့ နှင်အဆင်ပြေ တာ ငါတွေ့တယ်။ ငါအားကျလိုက်တာ။

Sona ရယ် ငါစင်ကာပူကို စစ်ရောက် တုန်းကဆိုရင် ငါ့အိမ်ရှင်အစ်မကို စကားတောင် မပြောရဘူး။

ငါ့အိမ်ရှင်အစ်မက တင်းမာပြီး ငါနဲ့ စကားမပြောဘူး

စိတ်မပူပါနဲ့ Sonal။ နှင့်ရဲ့ အိမ်ရှင်အစ်မနဲ့ သင့်မြတ် ဖို့ အချိန်ယူရမယ်။

7 AM

2 PM

5 PM

မိသားစုရဲ့ ပုံမှန်လုပ်ဆောင်မှုတွေနဲ့ အလေ့အကျင့်တွေကို သိအောင် အကောင်း ဆုံး ကြိုးစားခဲ့တယ်။ ဒါမှ ငါ့အိမ်ရှင် အစ်မ အလုပ်မှာ အလုပ်များနေချိန်မှာ ငါက အိမ်ထောင်စုကို စောင့်ရှောက်ပေး ပြီး ငါ့အိမ်ရှင်အစ်မကို ကူညီပေးနိုင်မယ် လေ။ ဒါဟာ ငါ့အိမ်ရှင်အစ်မနဲ့ ယုံကြည်မှု တည်ဆောက်တာပဲ။



ကျေးဇူးတင်ကြောင်း မှတ်ချက်စာ

သင့်အလုပ်ရှင်က သင့်အတွက် လုပ်ပေးခဲ့တဲ့ ကြင်နာတဲ့ အရာတွေနဲ့ လုပ်ဆောင်မှုတွေကို စဉ်းစားပါ။ ကိုယ်တိုင်ပြုလုပ် တဲ့ ကျေးဇူးတင်ကြောင်း မှတ်ချက်လေး ပေးပြီး သင့်ရဲ့တန်ဖိုးထားမှုကို ပြသနိုင်ပါတယ်။ ကျေးဇူးတင်ကြောင်း မှတ်ချက်။ ကျေးဇူးတင်ကြောင်း စာတိုတစ်စောင် ရေးပြီး ပုံဆွဲ အရောင်ခြယ်ပြီး မှတ်ချက်စာကို အလှဆင်ပါ။

Thank
You



လိုအပ်နေတဲ့ မိတ်ဆွေတစ်ဦး ကို သင်ဘယ်လို ကူညီနိုင်မလဲ။

ခက်ခဲတဲ့ ကာလတစ်ခုမှာ သင့်သူငယ်ချင်းက သင့်ကို ကူညီ ထောက်ပံ့ခဲ့ချိန်ကို သင်မှတ်မိပါသလား။ သင်ကလည်း သင့် သူငယ်ချင်းတွေကို ကူညီပေးနိုင်ပါတယ်။ သင့်သူငယ်ချင်းတွေ ကို ပုံမှန် ပြောဆိုမေးမြန်းပါ။ သူတို့ပြောတာတွေကို တက်တက် ကြွကြွ နားထောင်ပေးပါ။ လိုအပ်ရင် အကူအညီ တောင်းဖို့ သူ တို့ကို တိုက်တွန်းပါ။



Mimik ရေ နှင့်ကြည့် ရတာ ဝမ်းနည်းနေသလို ပဲ။ အဆင်ပြေရဲ့လား။

ငါ့အဖေ အပြင်း ဖျားနေတယ်။



ကြားရတာ စိတ်မကောင်းပါဘူး။ တစ်ယောက်ယောက်နဲ့ နှင်စကားပြောဖို့ လိုအပ်တဲ့အခါတိုင်း ငါရှိနေပါတယ်နော်။



သင်ကိုယ်တိုင် နေလိုပိုကောင်းလာအောင် သင် နှစ်သက်ရာ တစ်ခုခု လုပ်ပါ။ အရင်တစ်ပတ်က နှင် ငါ့ကို ပို့ပေးခဲ့တဲ့ သီချင်းအသစ်တစ်ပုဒ် မရှိဘူးလား။



နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ် Ana နှင့်ကို ပြောပြလိုက်တော့ ငါ အများကြီး နေလို့ ပိုကောင်းသွားတယ်။




ဟိုင်း Mimik အစစအရာရာ အဆင်ပြေရဲ့လား။ နှင့်အဖေ နေကောင်းသွားပြီလား။

လာမေးတာ ကျေးဇူးတင်ပါ တယ်။ ငါ့အဖေ အခု ကောင်းသွားပါပြီ။

ကောင်း လိုက်တာ။

ကျွန်မသူငယ်ချင်းအတွက် ကျွန်မ စောင့်ရှောက်နိုင်တဲ့နည်းလမ်းများ



သင့်သူငယ်ချင်းအတွက် သင်စောင့်ရှောက်နိုင်တဲ့ နည်းလမ်းကို သိရှိရန် စက်ဝိုင်းများရှိ ရုပ်ပုံများကို အရောင် ခြယ်ပါ။ အောက်ပါ လေးထောင့်တွင် သင့်သူငယ်ချင်းအတွက် စောင့်ရှောက်နိုင်မယ့် အခြားနည်းများကို ချရေးပါ။



ကျွန်မသူငယ်ချင်း ပြောသည့်စကားများကို နားထောင်ပေးပါ။



ကျွန်မသူငယ်ချင်းကို အားပေးတဲ့ မက်ဆေ့ချ်တစ်စောင် ပေးပို့ပါ။



ကျွန်မရှိနေပြီး အကူအညီ ပေးချင်ကြောင်း ကျွန်မသူငယ်ချင်းကို အသိပေးပါ။



စိတ်ဓာတ်ကျနေတဲ့ ကျွန်မသူငယ်ချင်းဆီ ဖုန်းဆက်ပါ။

ကျွန်မသူငယ်ချင်းအတွက်လည်း ကျွန်မ စောင့်ရှောက်နိုင်တဲ့ နည်းလမ်းများ

အကူအညီတောင်းဖို့ မစောင့်ပါနဲ့။

သူ့ရဲ့အလုပ်မှာ ပြဿနာတစ်ခုခု ရင်ဆိုင်နေရရင်

MOM အကူအညီပေးဖုန်းလိုင်းကို ဖုန်းခေါ်ဖို့ သင့်သူငယ်ချင်းကို တိုက်တွန်းပါ။

သင်ဟာ သင့်အလုပ်ရှင် နဲ့ ကောင်းကောင်း ပြောဆိုဆက်ဆံပါ သလား။

သင့်အလုပ်ရှင်က သင့်ကို ဘာလို့ စိတ်ဆိုးသလဲဆို
တာ သင်မသိတဲ့အချိန်တွေ ရှိပါတယ်။ အကြောင်းရင်း
(များ)ကို သင့်အလုပ်ရှင်ဆီမှာ မေးဖို့ မကြောက်ပါနဲ့။
ရိုးရှင်းတဲ့ စကားပြောဆိုခြင်းဟာ နားလည်မှုလွဲမှားတာ
တွေကို ဘယ်လို ဖြေရှင်းပေးနိုင်တယ်ဆိုတာနဲ့ သင့်
အလုပ်ရှင်နဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးဆီ ဦးတည်သွား
နိုင်တာကို သိရရင် သင်အံ့ဩသွားနိုင်ပါတယ်။



သင့်အလုပ်ရှင်နဲ့ စတင်စကားပြောရန် အကြံပြုချက်များ

သင့်ကို အခက်အခဲ ဖြစ်စေတဲ့ ပြဿနာတွေ ရှိရင် အဲဒီအကြောင်း သင့်အလုပ်ရှင်နဲ့ ပြောဆိုပါ။ သင့်အလုပ်ရှင်နဲ့ စကားပြောရာမှာ သင့်ကို လမ်းညွှန်ပေးဖို့ အကြံပြုချက်တချို့ပါ။



အလုပ်နဲ့သက်ဆိုင်တဲ့ ပြဿနာတွေ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို စိတ်ပူနေသလား။



သင့်ပြဿနာကို သင့်အလုပ်ရှင်နဲ့ ဆွေးနွေးဖို့ မရှက်ပါနဲ့ မကြောက်ပါနဲ့

သင်ပြောဖို့ အဆင်သင့်ဖြစ်ပြီလား။

ပွင့်လင်းပါ။ သင်ထုတ်မပြောရင် ဘယ်သူကမှ သင့်ကို ကူညီနိုင်မှာ မဟုတ်ပါဘူး။

အချိန်ကောင်းနဲ့ သင့်တော်တဲ့ နေရာ ဖြစ်ရဲ့လား။

သင့်ရဲ့အလုပ်ရှင် အလုပ်မများတဲ့အချိန်မှာ သူနဲ့ စကားပြောပါ။ ဒါဟာ စကားရိုင်းကို အာရုံစိုက်ဖို့ သင်တို့နှစ်ဦးစလုံးကို အထောက်အကူပေးပါတယ်။

သင့်အလုပ်ရှင်ကို လေးစားပါ။

ယဉ်ကျေးပါ။ သင်စကားပြောတဲ့အခါ သင့်အလုပ်ရှင်ကို ကြည့်ပါ။ ငုံ့ကိုင်းနေတာ ဒါမှမဟုတ် လက်ပိုက်ထားတာမျိုး မလုပ်ပါနဲ့။

ဆွေးနွေးပြီးရင် သင့်အလုပ်ရှင်ကို ကျေးဇူးတင်ကြောင်း ပြောပါ။

ကျေးဇူးတင်ပါတယ် အစ်မ။ ကျွန်မ နေလို့ပိုကောင်းအောင်နဲ့ အခြေအနေတွေ ကွဲပြားစွာ မြင်တတ်ဖို့ အစ်မ ကူညီပေးပါတယ်။

ရရှိနိုင်သည့် ပံ့ပိုးရေး အုပ်စုများနှင့် အကူအညီပေးဖုန်းလိုင်းများ

သင့်အနေနဲ့ စိတ်ဖိစီးမှုကို စီမံကိုင်တွယ်ရာမှာ အကူအညီ လိုအပ်ရင် ဖုန်းခေါ်ဆိုနိုင်တဲ့ အဖွဲ့အစည်းတွေ စင်ကာပူမှာ အများအပြား ရှိပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများနှင့် စက်မှုလုပ်ငန်း အသင်း -	ဆက်သွယ်ရန် နံပါတ်
ပြည်တွင်း အလုပ်သမားများ ဌာန (CDE) သည် MDW များနှင့် ၎င်းတို့၏ အလုပ်ရှင် နှစ်ဖက်စလုံးအတွက် အလုပ်အကိုင်နှင့် သက်ဆိုင်သော အကြံဉာဏ်/အကူအညီများ ပေးပါသည်။	1800 225 5233 (၂၄ နာရီ)
လူမှုရေးရာ ပံ့ပိုးမှုနှင့် လေ့ကျင့်သင်ကြားမှုအတွက် နိုင်ငံခြား အိမ်အကူ အလုပ်သမား အသင်း (FAST) သည် ဒုက္ခရောက်နေသော သို့မဟုတ် အန္တရာယ်ကျရောက်နေသော MDW များကို ကူညီပေးရန် အကူအညီပေး ဖုန်းလိုင်းနှင့် Befrienders ဝန်ဆောင်မှုကို ပေးပါသည်။	1800 339 4357 (၂၄ နာရီ)
အလုပ်အကိုင် အေဂျင်စီများ အသင်း (AEA(S)) သည် MDW များနှင့် ၎င်းတို့၏ အလုပ်ရှင် နှစ်ဖက်စလုံးအတွက် အလုပ်အကိုင်နှင့် သက်ဆိုင်သော အကြံဉာဏ်/အကူအညီများနှင့် ကြားဝင်စေ့စပ်ပေးခြင်း ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။	6836 2618 နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ

စိတ်ကျန်းမာရေး အဖွဲ့အစည်းများ -	ဆက်သွယ်ရန် နံပါတ်
စင်ကာပူနိုင်ငံ စိတ်ကျန်းမာရေး အသင်း (SAMH) သည် စိတ်ခံစားမှုဆိုင်ရာ ထိခိုက် ခံထားရသူများအတွက် နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှုများကို ပေးပါသည်။	1800 283 7019
Samaritans of Singapore (SOS) သည် အန္တရာယ်ကျရောက်နေသူများအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု ပေးပါသည်။	1800 221 4444 (၂၄ နာရီ)
စင်ကာပူနိုင်ငံ နှစ်သိမ့်ဆွေးနွေးမှု စင်တာသည် စိတ်ဖိစီးမှုကို လျော့နည်းသက်သာ နိုင်စေရန်နှင့် ဘဝ၏ ပြဿနာအမျိုးမျိုးကို ကျော်လွှားနိုင်စေရန် ကျယ်ပြန့်သော နှစ်သိမ့်ဆွေးနွေးခြင်းနှင့် စိတ်ပညာဆိုင်ရာ ဝန်ဆောင်မှု အပိုင်းအခြားကို ပံ့ပိုးပေး ပါသည်။	6339 5411 (နှစ်သိမ့်ဆွေးနွေးခ ကောက်ခံနိုင်ပါသည်။)
Sliver Ribbon သည် စိတ်ကျန်းမာရေး ပြဿနာရှိသူများနှင့် ၎င်းတို့၏ ပြုစု စောင့်ရှောက်သူများအတွက် နှောင့်နှေးကြန့်ကြာရသည့် အကြောင်းရင်း သို့မဟုတ် ၎င်းတို့၏ကုသမှုကို ပျက်ကွက်ရသည့်အကြောင်းရင်းကို နားလည်သဘောပေါက်ရန် နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှုကို ပေးပါသည်။	6386 1928

ဤသည်တို့မှာ အရေးပေါ် အခြေအနေများအတွက် အခြားအသုံးဝင်သော ဆက်သွယ်ရန် အချက်အလက်များ ဖြစ်သည်။

ရွှေ့ပြောင်းအိမ်အကူ အလုပ်သမားများ (MDW) အတွက် MOM အကူအညီပေးဖုန်းလိုင်း

လူအင်အား ဝန်ကြီးဌာန - 1800 339 5505
 အကျိုးစီးပွား၊ လစာနှင့် အခြားအလုပ်အကိုင်နှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် ပတ်သက်သော အကူအညီနှင့် အကြံဉာဏ်အတွက်

အခြားအရေးပေါ်များ

ရဲ	999	လူနာတင်ယာဉ်/မီး	995
----	-----	-----------------	-----

စိတ်အပန်းပြေအောင် သင့်ကို ကူညီပေးရန် သင်၏နားရက်တွင် စာရင်းသွင်းနိုင်သည့် သင်ရိုးများနှင့် လှုပ်ရှားမှုများ၏ စာရင်း



Aidha သည် ငွေကြေး စီမံခန့်ခွဲမှု၊ ဆက်သွယ်ပြောဆိုမှု၊ ကွန်ပျူတာနှင့် စွန့်ခွေးတီထွင်ဆောင်ရွက်မှုတို့တွင် အကူများအတွက် သင်ရိုးများ ပေးပါသည်။

QR ကုဒ်ကို စကဲန်ဖတ်ပါ သို့မဟုတ် ဤနေရာတွင် Aidha ၏ သင်ရိုးများ ပိုမိုသိရှိ၍ စာရင်းသွင်းပါ။
<https://www.aidha.org/courses/courses-overview/>



လူမှုရေးရာ ပံ့ပိုးမှုနှင့် လေ့ကျင့်သင်ကြားမှုအတွက် နိုင်ငံခြား အိမ်အကူ အလုပ်သမားအသင်း (FAST) သည် MDW များအတွက် လူမှုရေးရာ ပံ့ပိုးမှုနှင့် စွမ်းရည် လေ့ကျင့်သင်ကြားပေးခြင်းကို မြှင့်တင်ပေးသည့် အကျိုးအမြတ်မယူသော ပရဟိတ အဖွဲ့အစည်း ဖြစ်ပါသည်။ FAST သည် စင်ကာပူနိုင်ငံရှိ MDW များအတွက် လေ့ကျင့်သင်ကြားရေး သင်ရိုးများ၊ မိတ်ဖွဲ့ခြင်း ဝန်ဆောင်မှုနှင့် ၂၄နာရီ အကူအညီပေးဖုန်းလိုင်း ဝန်ဆောင်မှုများ ပေးပါသည်။

နောက်ထပ်အချက်အလက်များနှင့် FAST ၏ Facebook စာမျက်နှာတွင် အခြားရရှိနိုင်သည့် သင်ရိုးများအတွက် QR ကုဒ်ကို စကဲန်ဖတ်ပါ။ <https://www.facebook.com/FAST.org.sg>



အလှမ်းဝေးသော ပြည်တွင်း အိမ်အကူလုပ်သားများ မဟာမိတ် (ADEO) သည် အမျိုးမျိုးသော အစီအစဉ်များနှင့် လှုပ်ရှားမှုများမှတစ်ဆင့် စင်ကာပူနိုင်ငံရှိ MDW များအတွက် စောင့်ရှောက်မှုကို ပံ့ပိုးရန် ရည်ရွယ်သော မျှော်လင့်ခြင်း ပဏာမခြေလှမ်း မဟာမိတ်၏ လှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။

နောက်ထပ်အချက်အလက်များနှင့် ADEO ၏ ဝဘ်စာမျက်နှာတွင် ရရှိနိုင်သည့် သင်ရိုးများအတွက် QR ကုဒ်ကို စကဲန်ဖတ်ပါ။ <https://adeo.sg/>



MINISTRY OF
MANPOWER



MOM က အောက်ပါ
မိတ်ဖက်များနှင့် ပူးပေါင်း၍
ပံ့နှံ့ထုတ်ဝေခြင်း



aidha

CDE

FAST Foreign Domestic Worker Association
for Social Support and Training